

ကုမ္ပဏီစီမံအုပ်ချုပ်မှုအဖွဲ့၏ ဆွေးနွေးမှုများနှင့် လေ့လာဆန်းစစ်ချက်

အောက်ဖော်ပြပါ သုံးသပ်ချက်များသည် အမတ်ဟိုး(လ်)ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (“ကုမ္ပဏီ”) ၏ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွက် ကုမ္ပဏီ၏ စာရင်းစစ်ဆေးပြီးသော ပေါင်းစည်းရေးဆွဲထားသည့် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အခြေခံထားသည့် သုံးသပ်ထုတ်ပြန်ကြေညာချက် ဖြစ်ပါသဖြင့် ထိုဘဏ္ဍာရေးရှင်းတမ်းများနှင့်အတူ ယှဉ်တွဲဖတ်ရှုသင့်ပါသည်။ အခြားငွေကြေးအနေဖြင့် သီးခြားဖော်ပြ ထားခြင်းမရှိလျှင် ငွေပမာဏအားလုံးကို မြန်မာကျပ်ငွေဖြင့်သာ သုံးသပ်ဖော်ပြထားပါသည်။

၁။ လုပ်ငန်းဆောင်ရွက်မှု ရလဒ်များ

၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင်ကုန်ဆုံးသော ဘဏ္ဍာရေးနှစ် နှင့် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် နေ့ တွင် ကုန်ဆုံးသော ဘဏ္ဍာရေးကာလများအတွက် ကျွန်ုပ်တို့ လုပ်ငန်းအုပ်စု၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ချက်များကို အောက်တွင် ဖော်ပြထားပါသည်။

(Kyat)	01-Apr-22 to 31-Mar-23 (12 months)	01-Oct-21 to 31-Mar-22 (6 months)	% Change
Operating Revenue			
Room Sales	2,118,084,841	1,187,137,161	78%
Passenger Income (Balloon)	323406934.8	-	
Food and Beverage	864,299,281	468,160,369	85%
Other operating	206,515,900	122,759,339	68%
Total	3,512,306,957	1,778,056,869	98%
Cost of Sales			
Room and Balloon	728,482,474	267,289,749	173%
Food and Beverage	645,407,681	287,942,402	124%
Other operating	25,242,709	13,216,961	91%
Total	1,399,132,864	568,449,112	146%
Gross Profit	2,113,174,093	1,209,607,757	75%
Other Income	39,374,677	1,154,955	3309%
Other Expense	6,444,264,045	(1,224,403,075)	-626%
EBITDA	(4,291,715,275)	2,435,165,787	-276%
EBIT	(6,083,727,347)	1,457,593,417	-517%
Interest Expense	1,863,266,240	1,009,219,558	85%
(Loss) / Profit before Tax	(7,932,734,557)	448,373,859	-1869%
Total Comprehensive Income	(7,932,734,557)	649,500,164	-1321%

ကျွန်ုပ်တို့၏ အဓိကဝင်ငွေသည် အပန်းဖြေဟိုတယ်များနှင့် လူစီးမီးပုံးပျံဝန်ဆောင်မှု လုပ်ငန်းများမှ ရရှိခြင်းဖြစ်ပြီး ယခုတင်ပြသော ဘဏ္ဍာရေးနှစ်တွင် အပန်းဖြေဟိုတယ်လုပ်ငန်းများ ပြန်လည်ဦးမော့ လာသည့်အပြင်၊ လူစီးမီးပုံးပျံဝန်ဆောင်မှု လုပ်ငန်းကိုလည်း ပုဂံဒေသတွင် ပြန်လည်ပျံသန်းနိုင်ခဲ့သည့် အတွက် ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင်ကုန်ဆုံးသော ဘဏ္ဍာရေးနှစ် အား ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးကာလနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက လုပ်ငန်းမှရရှိသောဝင်ငွေသည် ၉၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

အခြားဝင်ငွေ (Other Income) တိုးတက်လာခြင်း၏ အကြောင်းအရင်းမှာ ကြိုတင်ကောက်ခံရရှိထားသော အခန်းငှားရမ်းခအချို့သည် လာရောက်တည်းခိုခြင်းမရှိသည့်အတွက် လုပ်ငန်း၏ ဝင်ငွေဖြစ်လာသောကြောင့်ဖြစ်ပါသည်။

လုပ်ငန်း၏အခြားကုန်ကျစရိတ်များ (Other Expenses) မှ အချို့စရိတ်များဖြစ်သော စီမံရေးရာနှင့်အထွေထွေကုန်ကျစရိတ်များ နှင့် Sales and Marketing ကုန်ကျစရိတ်များကို စိစစ်သုံးစွဲခဲ့သော်လည်း ကုမ္ပဏီ၏ ယခုဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းအသားတင်အမြတ် အစား အသားတင်အရှုံး မြန်မာကျပ်ငွေ ၇.၉ ဘီလီယံကျော်ဖြစ်ပေါ်ခဲ့ပါသည်။ ထိုသို့ပေါ်ပေါက်ခဲ့ခြင်းမှာ ယခု ဘဏ္ဍာနှစ်တွင် ဟိုတယ်အချို့ကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများပြုလုပ်ခဲ့ခြင်း နှင့် စာရင်းရေးဆွဲမှုစံအရ လစဉ်ငွေလဲလှယ်မှု သတ်မှတ်ဈေးနှုန်းပြောင်းလဲမှုနှင့်အညီ လိုက်၍ ပြန်လည်တန်ဖိုးသင့်ရသော လက်ကျန်စာရင်းများမှ ပေါ်ပေါက်လာသည့် ငွေကြေးပြောင်းလဲဖော်ပြခြင်း အရှုံး (Unrealised Exchange Loss) ၄.၅၁ ဘီလီယံကြောင့်ဖြစ်ပါသည်။

နိုင်ငံခြားငွေကြေးပြောင်းလဲသတ်မှတ်မှု နှင့် လဲလှယ်မှု အမြတ်/အရှုံး (Foreign Currency Exchange Gain/Loss)

ကျွန်ုပ်တို့လုပ်ငန်းအုပ်စုသည် Hotel Industry ထဲတွင် လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုဖြစ်သည့် အားလျော်စွာ ယေဘုယျအားဖြင့် ငွေကြေးလဲလှယ်နှုန်းနှိုင်းနိုင်ခြေ (exchange rate risk) နှင့် ရင်ဆိုင်ရလေ့ရှိပါသည်။ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းအတက်၊အကျမတည်ငြိမ်ခြင်းများကြောင့် ဆုံးရှုံးနိုင်ချေများကိုလျော့ချရန်အတွက် ယခုစာရင်းရေးဆွဲတင်ပြသော ဘဏ္ဍာရေးနှစ်တွင် အခန်းငှားရမ်းခများကို ကျပ်ငွေဖြင့်သာပြောင်းလဲသတ်မှတ်ခဲ့ခြင်း နှင့် ပေးရန်ရှိများကိုလည်း ကျပ်ငွေဖြင့်ပြောင်းလဲကောက်ခံရန် ညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင်ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အား ပြီးခဲ့သည့် ဘဏ္ဍာရေးကာလရှင်းတမ်းနှင့် နှိုင်းယှဉ်ကြည့်ပါက နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ်ပေါက်ခဲ့ပါသည်။ အောက်ဖော်ပြပါ ယခုနှစ် ဘဏ္ဍာရေးရှင်းတမ်းမှ ကောက်နှုတ် ဖော်ပြထားသော ဇယားကို ကြည့်မည်ဆိုပါက နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုနှင့် အညီလိုက်၍ ပြန်လည်တန်ဖိုးသင့်ရာမှ

ပေါ်ပေါက်လာသည့် အရှုံး (Exchange Loss - Unrealized) ၄.၅၁ ဘီလီယံတွင် နိုင်ငံခြားချေးငွေကြောင့် ဖြစ်ပေါ်သည့် အရှုံး ၄.၃၂ ဘီလီယံ သည် အဓိကအားဖြင့် ပါဝင်နေပါသည်။

(Kyat) Exchange Rate Differential	Financial year ended 31 March 2023	Financial Period ended 31 March 2022
Ex rate differential - realized	21,154,905	(57,380,074)
Ex rate differential - unrealized	4,506,997,027	(1,878,988,994)
Total	4,528,151,932	(1,936,369,068)

၂။ ဘဏ္ဍာရေးအခြေအနေ

လက်ငင်းမဟုတ်သောရပိုင်ခွင့်များ (Non-Current Assets)

ကျွန်ုပ်တို့လုပ်ငန်းအုပ်စု၏ လက်ငင်းမဟုတ်သောရပိုင်ခွင့်များတွင် ဟိုတယ်နှင့် လူစီးမီးပုံးပျံဝန်ဆောင်မှု လုပ်ငန်းများ၌ အသုံးပြုသော ပုံသေပိုင်ပစ္စည်းများ (Property, plant and equipment) များ အဓိကပါဝင်ပါသည်။ ပုံသေပိုင်ပစ္စည်းများ ၃.၁ ရာခိုင်နှုန်း ကျဆင်းခြင်းမှာ ဟိုတယ်နှင့် လူစီးမီးပုံးပျံဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ထိတွေ့နိုင်သောပစ္စည်းများ (tangible assets) နှင့် မထိတွေ့နိုင်သောပစ္စည်းများ (intangible assets) ၏ တန်ဖိုးလျော့စရိတ် (depreciation & amortization) ကြောင့်ဖြစ်ပါသည်။

(Kyat)	Financial year ended 31 March 2023	Financial period ended 31 March 2022	% Change
Non-current Assets	51,970,291,626	53,651,830,743	-3.1%

လက်ငင်းရပိုင်ခွင့်များ (Current Assets)

ကျွန်ုပ်တို့လုပ်ငန်းအုပ်စု၏ လက်ငင်းရပိုင်ခွင့်များထဲတွင် ကုန်ပစ္စည်းလက်ကျန်များ၊ ရရန်ရှိသူများ၊ ကြိုတင်ပေးထားငွေများ၊ ပတ်သက်ဆက်နွယ်သူများထံမှရရန်ရှိသူများ (amount due from related parties) နှင့် ငွေသားနှင့်ငွေသားကဲ့သို့သောအလားတူများ (cash and cash equivalents) များပါဝင်သည်။ လက်ငင်းရပိုင်ခွင့်များသည် ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင်ကုန်ဆုံးသော ဘဏ္ဍာရေးနှစ် နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးကာလအတွင်း ၆.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အဓိကအကြောင်းအရင်းမှာ ကုန်လက်ကျန်များကို လျော့ချ၍သိုလှောင်ခြင်း၊ ကြိုတင်ပေးချေမှုများလျော့ချခြင်း၊ ရရန်ရှိသူများ အချိန်မီ ရရှိကောက်ခံခြင်းတို့ကြောင့် လျော့ကျသွားခြင်းဖြစ်ပါသည်။

(Kyat)	Financial year ended 31 March 2023	Financial period ended 31 March 2022	% Change
Current Assets	470,624,134	501,797,957	-6.2%

လက်ငင်းပေးရန်တာဝန်များ (Current Liabilities)

လုပ်ငန်းအုပ်စု၏ အဓိကကျသော လက်ငင်းပေးရန်တာဝန်များတွင် ကာလရှည်ချေးငွေများမှ တစ်နှစ်အတွင်းပေးရန်ရှိသည်များ၊ ပေးရန်တာဝန်ရှိသူများ၊ ကြိုတင်အသုံးပြုထားသောစရိတ်များ အတွက် ပေးရန်တာဝန်များ၊ ပေးချေရနိုင်သောအခွန်၊ လျာထားအသုံးစရိတ်များအတွက် ပေးရန်တာဝန်နှင့် ကြိုတင်တောင်းခံထားသောစရိတ်ငွေ၊ ပတ်သက်ဆက်နွယ်သူများထံသို့ပေးရန်ရှိသူများ နှင့် အခြားပေးရန်တာဝန်များ၊ ယင်းတွင် ကော်မရှင် နှင့် အခြားအထွေထွေအရပ်ရပ်များ ပါဝင်ပါသည်။ ယခင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးကာလနှင့် နှိုင်းယှဉ်ပါက ယခု ဘဏ္ဍာရေးနှစ်တွင် လက်ငင်းပေးရန်တာဝန်မှာ ၄၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယင်းသို့ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ နိုင်ငံခြားငွေဖြင့် ချေးယူထားသော ချေးငွေအတွက် လက်ငင်းပေးဆပ်ရမည့် ကြွေးမြီတန်ဖိုးမြင့်တက်လာခြင်း၊ ၎င်းနိုင်ငံခြားချေးငွေ၏ လက်ငင်းပေးဆပ်ရမည့် ကြွေးမြီ နှင့် အတိုးပေါ်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့်အညီ ပြန်၍တန်ဖိုးသင့်ရခြင်းကြောင့် လက်ငင်းပေးရန်တာဝန်များ မြင့်တက်ခဲ့ခြင်း အပြင် ခရီးသွားလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာသောကြောင့် အခန်းငှားရမ်းခ ကြိုတင်ကောက်ခံရရှိသောကြောင့် ဖြစ်ပါသည်။

(Kyat)	Financial year ended 31 March 2023	Financial period ended 31 March 2022	% Change
Current Liabilities	19,886,770,572	14,000,620,873	42.0%

လက်ငင်းမဟုတ်သောပေးရန်ရှိတာဝန်များ (Non-Current Liabilities)

လက်ငင်းမဟုတ်သောပေးရန်ရှိတာဝန်များတွင် ကာလရှည်ချေးငွေများ၊ အခြားလက်ငင်းမဟုတ်သော ပေးရန်ရှိတာဝန်များအပြင် ကာလရှည်မြေဌာနရမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော ပေးရန်တာဝန် (finance lease obligation) များပါဝင်ပါသည်။ ယခုဘဏ္ဍာရေးနှစ် နှင့် ယခင်ဘဏ္ဍာရေးကာလ နှိုင်းယှဉ်ပါက ၃.၈ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းမှာ လာမည့်နှစ်တွင်ပေးဆပ်ရမည့် ကြေးမှီအရစ်အား စာရင်းရေးဆွဲခြင်းစံအရ လက်ငင်းပေးရန်ရှိတာဝန်သို့ ရွှေ့ပြောင်းဖော်ပြခြင်းနှင့် ချေးငွေလက်ကျန်အား နိုင်ငံခြားငွေလဲလှယ်နှုန်းနှုန်း ပြောင်းလဲလာမှုနှင့်အညီ ပြန်လည်တန်ဖိုးသင့်ခြင်းကြောင့်ဖြစ်ပါသည်။

(Kyat)	Financial year ended 31 March 2023	Financial period ended 31 March 2022	% Change
Non-current Liabilities	14,984,753,113	15,571,457,170	-3.8%

ရှယ်ယာရှင်များ၏ စုစုပေါင်းပိုင်ဆိုင်ခွင့်များ (Total Equity)

ရှယ်ယာရှင်များ၏ စုစုပေါင်းပိုင်ဆိုင်ခွင့်များ (Total Equity) တွင် အစုရှယ်ယာမတည်ရင်းနှီးငွေ၊ ထိန်းသိမ်းထားရှိသောအမြတ်ငွေလက်ကျန် (Retained Earnings) နှင့် ထိန်းချုပ်ထားခြင်းမရှိသောအကျိုးခံစားခွင့် Non-Controlling Interest (NCI) တို့ပါဝင်သည်။ ရှယ်ယာရှင်များ၏ စုစုပေါင်းပိုင်ဆိုင်မှုသည် ယခင် ဘဏ္ဍာရေးကာလနှင့် နှိုင်းယှဉ်ကြည့်ပါက ယခု ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင်ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်တွင် ၂၈.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ထိုသို့ကျဆင်းခြင်း၏ အဓိကအကြောင်းအရင်းမှာ ဟိုတယ်အချို့ကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများပြုလုပ်ခဲ့ခြင်း၊ တန်ဖိုးလျော့စရိတ်နှင့် ငွေလဲလှယ်နှုန်းနှုန်း ပြောင်းလဲမှုနှင့်အညီလိုက်၍ ပြန်လည် တန်ဖိုးသင့်မှု တို့ကြောင့် ပေါ်ပေါက်လာသော လုပ်ငန်း၏ အသားတင်အရှုံး ဖြစ်ပေါ်မှုကြောင့်ဖြစ်ပါသည်။

(Kyat)	Financial year ended 31 March 2023	Financial period ended 31 March 2022	% Change
Total Equity	17,569,392,075	24,581,550,657	-28.5%

ပြန်လည်သုံးသပ်ချက်များနှင့် အနာဂတ်မျှော်မှန်းချက်

ယခင်ဘဏ္ဍာကာလ နှင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံတွင် ပြောင်းလဲလာသည့် အခြေအနေများ၊ ဖြစ်ပေါ်လာသည့် စီးပွားရေးနှင့် ဈေးကွက် အနေအထား များနှင့်အညီ လိုက်၍ Amata Group အနေဖြင့် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ယခုဘဏ္ဍာရေးနှစ်တွင် ဟိုတယ်များ မှဝင်ငွေရရှိမှု မြင့်တက်လာလျက်ရှိပြီး၊ လူစီးမီးပုံးပျံလုပ်ငန်းကိုလည်း ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက် မှစတင်၍ ပုဂံဒေသတွင် မီးပုံးပျံ ပျံသန်းခြင်းဝန်ဆောင်မှုများ ပြန်လည်စတင်နေပြီဖြစ်ပါသည်။


ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်း၏ ဝင်ငွေသည် နှစ်စဉ်အကြမ်းအားဖြင့် ခရီးသွားလာမှုနည်းပါးသည့် မေလ မှ စက်တင်ဘာလအတွင်း(Low Season) တွင်ကျဆင်းလေ့ရှိပြီး အောက်တိုဘာလမှ ဧပြီလအထိသည် ခရီးသွားလာမှုများပြားသည့်ကာလ(High Season) ဖြစ်ပါသည်။ ယခုဘဏ္ဍာရေးနှစ်တွင် မိမိတို့လုပ်ငန်းအနေဖြင့် Low Season ကာလတွင် ဟိုတယ်အချို့ကို ဖွင့်လှစ်၍ဝန်ဆောင်မှုပေးခဲ့ပါသည်။ ခရီးသွားလာမှုနည်းပါးသည့်ကာလ ဖြစ်သည့်အတွက် ဝင်ငွေရရှိမှုနည်းပါးသော်လည်း လုပ်ငန်းလည်ပတ်စရိတ် နှင့် ဟိုတယ်ထိန်းသိမ်းစရိတ်အချို့ကို ကာမိစေပါသည်။

ကုမ္ပဏီအနေဖြင့် လာမည့်ခရီးသွားရာသီတွင် လုပ်ငန်းအုပ်စု၏ ဝင်ငွေပိုမို ရရှိစေရန်၊ ဈေးကွက်ဝေစု ပိုမိုရရှိနိုင်ရန် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဧည့်သည်များ၏ ကြိုက်နှစ်သက်မှုရရှိစေရန်၊ စိတ်အေးချမ်းသာပြီး သက်သောင့်သက်သာ ဘေးယူနိုင်စေရန်ရည်ရွယ်၍ ဟိုတယ်များတွင် အကြီးစားပြုပြင်ထိန်းသိမ်းမှုများကို ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပါသည်။ ပြည်ပခရီးသွားဝင်ရောက်မှု နည်းပါးနေသေးသည့်အတွက် ပြည်တွင်းခရီးသွားများကို အဓိကဦးတည်သည့် အရောင်းမြှင့်တင်ရေးအစီအမံများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း နှင့် ပြောင်းလဲနေသော စီးပွားရေးအခြေအနေ၊ ဈေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီသော မဟာဗျူဟာများချမှတ်ခြင်း အစရှိသည့် ကြိုတင်ပြင်ဆင်မှုများကိုသာမက လုပ်ငန်းလည်ပတ်စရိတ်နှင့် အခြားစရိတ်စကများ လျော့ချခြင်းအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကိုပါ စီမံဆောင်ရွက်ကြိုးပမ်းလျက်ရှိပါသည်။ (၃)နှစ်ကျော်ကာလအတွင်း လုပ်ငန်းများအားလည်း အကောင်းမွန်ဆုံး လည်ပတ်နိုင်ရန်အတွက် များစွာသော အခက်အခဲများ ရင်ဆိုင်၍ အောင်မြင် စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး အစုရှယ်ယာရှင်များ၏ အနာဂတ် အကျိုးစီးပွားအတွက် အကောင်းဆုံးပြင်ဆင်ထားရှိပါသည်။

လာမည့်ကာလများတွင် မမျှော်မှန်းနိုင်သော အခြေအနေများဖြစ်ပေါ်သည်မှအပ ခရီးသွားလုပ်ငန်းဆိုင်ရာကဏ္ဍများ ပြန်လည်ဦးမော့လာနိုင်ပြီး လုပ်ငန်းအုပ်စုအနေဖြင့်လည်း ဟိုတယ်လုပ်ငန်းများကြား ဈေးကွက်ဝေစု ပိုမိုရရှိနိုင်ရန် ၊ လူစီးမီးပုံးပျံ ပျံသန်းခြင်းကို ပုဂံဒေသတွင်သာမက အခြားဒေသများ၌ပါ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန် နှင့် မတူကွဲပြားသော

လုပ်ငန်းနယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ထိုသို့ကြိုးပမ်းသည့်အနေဖြင့် တချို့သောလုပ်ငန်းများအား ရောင်းချသင့်က ရောင်းချ၍ဆောင်ရွက်သွားမည် ဖြစ်သည့်အားလျော်စွာ လုပ်ငန်းအုပ်စု၏ ဝင်ငွေများပိုမိုတိုးတက်လာပြီး ရှေ့အလားအလာကောင်းများရရှိစေရန် ဆက်လက်ကြိုးစား ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ဒါရိုက်တာဘုတ်အဖွဲ့ ကိုယ်စား



ဦးဝင်းအောင်

ဥက္ကဋ္ဌ